



আমর্ত (২০১)। রেয়ুব্যৱলঠঃ। গ - গৰ্বগুৰ্ব। চৰণ্ণ।
ং পৰ্যন্ত পৰ্যন্ত। পৰ্যন্ত পৰ্যন্ত।

০৯ ৮৭০৮_২২৯৯। ০৯ ৮৭০৮_২২৯৯

sarpaymahan@gmail.com
www.facebook.com/Ma.Har201507

ထုတ်ပေါ်မြို့	တိပိဋကဓိ
	အောက်တိဘာလ၊ ၂၀၂၂ ခုနှစ်
စောင်ရေး	၁၀၀၀
မျက်နှာဖုံးဒီဇိုင်း	လော်မောင် (ဝြော်စွဲရုံ)
ထုတ်ဝေသူ	သိမ့်သူ့ (စာရွေ)
ပုံစိန်သူ	ဝင့်ပိုလ်ပိုလ်(နှင့်သင်ပုံစိန်တိုက်-ဝိယာ) ဝြော်စွဲရုံ
စာစင်	တင်မြိုင်
စာအောင်ချုပ်	ဂိုဏ်ဓား(Perfect Binding ဝြော်စွဲရုံ)
ဖန်ချိရေး	မဟာဓာတ်
	ဖုန်း - ၀၉၄၅၀၆၂၃၈၈ ၀၉၄၅၀၆၂၃၈၄
တန်း	၃၇၀၀ ကျပ်

မြေသာန်းတင့်

ဆယ်ကြိုင်းမြောက်အလည်းရောက်ခြင်း | မြေသာန်းတင့်

ရန်ကုန်၊ မတားစာပေ | ၂၀၂၂

၁၁၂ | ၂၀၁၅ × ၁၂၁၅ စင်တီ

(၃) ဆယ်ကြိုင်းမြောက်အလည်းရောက်ခြင်း

ဆယ်ကြိမ်ပြောက်

အလည်ရောက်ခြင်း

မြသန်းတင့်

မ ဟာ စာ ပေ (စာ စဉ် - ၆၀)

ပုန်ပိမှတ်တမ်းအကြောင်း

ဆရာမြေသန်းတင့်၏ ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း စာအုပ်ကို ၁၉၆၁၊ ခုနှစ်မှာ မောက်နှစ်းစာစဉ် အမှတ်စဉ် (၁)၊ (၂) ဆိုပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ၁၉၆၁၊ ခုနှစ်မှာပဲ ပုညျှင်စာပေတိုက်က ပထမအကြိမ်အဖြစ် ထွက်ရှိခဲ့ပြီး ၁၉၆၇၊ ခုနှစ်မှာ တစ်သက်တာစာပေကနေ လိုက်ခဲ့တော့မြေနှော စာအုပ်နဲ့အတူ ဒုတိယအကြိမ် ပူးတဲ့ထွက်ရှိခဲ့ပါတယ်။ ဒုတိယအကြိမ်မှ အတိုင်းကိုပဲ ၁၉၇၄၊ ခုနှစ်မှာ ဧည့်ရာမြေစာပေကနေ တတိယ အကြိမ်ထွက်ရှိခဲ့ပြီး ၁၉၉၃၊ ခုနှစ်မှာ စိမ်းစိမ်းရည်ချယ်စာပေကနေ စတုတ္ထ အကြိမ်အဖြစ် ထွက်ရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ သီဟရတနာစာပေကနေ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း စာမူတစ်ခုတည်း သီးသန့်အနေနဲ့ ပွဲမအကြိမ် မြောက်အဖြစ် ထုတ်ဝေခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ Balck Swan စာပေက ဒုတိယအကြိမ်အဖြစ် သတ်မှတ်ပြီး ထုတ်ဝေထားခဲ့ပြန်ပါတယ်။

အဲဒါဂြော်မို့လို့ မဟာစာပေအနေနဲ့လည်း အကြိမ်ရေတွက်မှု ရှုပ်ထွေးမသွားစေရန်အတွက် Balck Swan ရဲမူကို ရည်ညွှန်းပြီး တတိယ အကြိမ်အဖြစ်သာ သတ်မှတ်ထုတ်ဝေလိုက်ပါတယ်။

ဆရာမြေသန်းတင့်၏ စာဖတ်သူများအနေဖြင့် ကျေနပ်လက်ခံနိုင်က လိမ့်မည်လို့ မျှော်လင့်လျက်

မဟာစာပေ

၂၇-၉-၂၀၂၂

○

တာဖတ်သူများသည် လူထူးလှ၏ ‘အားလုံးကောင်းကြရဲလား’ထဲ
မှ အတ်လိုက်ကျော် ချစ်သဲကို မှတ်မိကြေးမည် ထင်ပါ၏။ ခပ်ဝါးဝါးဖြစ်
နေလျှင် ချစ်သဲ၏ နောက်ခံကားကို အကျဉ်းချုပ်က တင်ပြလိုပါသည်။
ချစ်သဲသည် ဆယ့်လေးနှစ်သားလောက်ကတည်းက အိမ်မှတွက်
ပြေးပြီး ရွာစဉ်လျှောက်ကာ လေလွှာခဲ့ပေ၏။ အရက်ဆိုင်၊ ပြည့်တန်ဆာအိမ်
နှင့် ဖိုင်းတို့ကား သူ ကျင်လည်ကျက်စားရာများ ဖြစ်ပေသည်။ ပထမဆုံး
သူကျူးလွန်သောအမှုများ ကျောင်းသားလေးတစ်ယောက်ကို မျက်နှာခား
နှင့် ထိုးကာ လက်စွပ်ကို လုယက်မှုဖြစ်၏။ ထိုစဉ်က ချစ်သဲမှာ အသက်
မစွေ့သေး၍တစ်ကြောင်း၊ ဆွေမျိုးသားချင်း၊ ရုပ်ဆွေ ရပ်မျိုးတို့ အကူ
အညီကြောင့်တစ်ကြောင်း ထောင်တန်းကျသည်အထိ မဖြစ်ခဲ့ပေ။ ကိုယ်လုံး
ကိုယ်ပေါက် ထွားကျိုင်းလာပြီး အရွယ်ရောက်လာ သောအခါတွင် ချစ်သဲ
သည် အရပ်ထဲတွင် လူဆိုးလူပေ ဖြစ်လာလေပြီ။ ရွာနီးချုပ်စပ်၊ ဘုန်းကြီးပုံး
စသည်တို့တွင် လူရှိက်စရာရှိလျှင် ချစ်သဲကို လာရှု ဗားကြ၏။ ချစ်သဲသည်
ကောက်ညှင်း အရက်တစ်ပုံးလောက်ကို အခကြေးငွေအဖြစ် လက်ခံကာ
လူနှားရှိက်ပေး၏။ နောက် လူရည်လည်သောအခါ ‘အလုပ်’ လုပ်တတ်လာ

၏။ သူ့ဝေါဟာရအရ အလုပ်ဆိုသည်မှာ နည်းနည်းပါးပါး ခိုးခြင်း၊ လျဉ်းစသည်တို့၊ ပင်တည်း။ သို့ဖြင့် သူ သည် ထောင်နှင့် ရွာကို အိမ်းကြမ်းပြင်ပမာ ကူသန်းသွားလာနဲ့ပေါ်။

ဂျပန်ခေတ်ရောက်သောအခါ ချစ်သဲသည် ချွေးတပ်ထဲသို့ လိုက်၏။ သူ့ရွာကိုလာ၍ ချွေးတပ်စုသောအခါတွင် ချစ်သဲသည် ချွေးတပ်တံခါ်ရှိ လက်မောင်းတွင်ပတ်ကာ ချွေးတပ်ကို ရှုံးမှ ဝင်ခဲ့လေသည်။ သို့ရာတွင် ချွေးတပ်တွင် ကြာကြာမနေ၊ ထွက်ပြေးလာခဲ့ပြီး ရွာသို့ ပြန် ရောက်လာသည်။ ရွာနီးချုပ်စပ်တွင် ချွေးတပ်စုသောအခါ ချွေးတပ်ပြန် ချစ်သဲကို ငွေစု၍ လာ့ရားကြသည်။ ချစ်သဲသည် ငွေကိုလက်ခံ၍ အရက် ကို မိုးမလင်းသောက်၊ ဖဲ့စိုင်းတွင်အိပ်ကာ ချွေးတပ်အရားလိုက်လာသည်။ ထုံးစံအတိုင်းပင် မော်လမြှုင်ဘက်အရောက်တွင် ချွေးတပ်မှ ထွက်ပြေး ပြန်သည်။ ဂျပန်ခေတ်တွင် သူ့အလုပ်မှာ ရွာနီးချုပ်စပ်တွင်ရှိသည့် ဘုရား ဖွဲ့၊ ဘုန်းကြီးပျော်တို့ကို စောင့်ရောက်ပေးသည့်အလုပ်နှင့် ချွေးတပ်အရား လိုက်သည် အလုပ်သာရှိ၏။ နည်းနည်းပါးပါး အလုပ်လုပ်၏။ သို့နှင့် ထောင်သို့ ရောက်ပြန်လေသည်။

ထောင်ဆိုသည်မှာ သူ့အဖို့ နားနေရာစခန်းသာဖြစ်၏။ ထောင် ထဲတွင် “နားစီးခြင်း”၊ “အကြံအဖန် လုပ်ခြင်း”၊ “လက်ကောက်ကျခြင်း” စသည် လူကြီးလူကောင်းတို့ တတ်အပ်သော အဋ္ဌာရသဖြင့် ပျော်မွေ့ ပြန်လေသည်။ ထောင်ဝေါဟာရအရ နားစီးခြင်းမှာ ဓမ္မေးခြောက်ရှုခြင်း၊ အကြံအဖန်လုပ်ခြင်းဆိုသည်မှာ ထောင်ထဲတွင် ပစ္စည်းအရောင်းအဝယ် အလဲအလှယ်လုပ်ခြင်း၊ လက်ကောက်ကျခြင်းမှာ လူလည်လုပ်ခြင်း၊ နိုင် ထက်စီးနှင်းပြုကျင့်ခြင်းတို့ ဖြစ်ပေါ်။

သို့နှင့် ချစ်သဲ၏ ဘဝသည် ထောင်ထဲရောက်လာလိုက်၊ အပြင် ရောက်သွားလိုက်နှင့် သံသရာလည်၍ နေပေါသည်။ ထိုစဉ်က အင်းစိန် ထောင်မှာ စံပြထောင်မဖြစ်သေး၊ ပုံစံထောင်မျှသာဖြစ်၍ ဥက္ကလာင် ၁၅ မိန့်တစ်ကြိမ် အစောင့်ဝါဒါများက “အားလုံး ကောင်းကြရဲလား” ဟု အော်၍ ဓမ္မေးလေ့ရှိ၏။ “အားလုံး ကောင်းကြရဲလား” ဟူသော အသံကြီး ကို ကြားလိုက်သည်နှင့် သူ့လိပ်ပြာသည် လွှင့်စဉ်သွားမတတ် ဖြစ်ရပါ သည်ဟု ချစ်သဲက ပြောပြ၏။ သူ့ဘဝမှာ ဒုစရိုက်ဖြင့် အတိပြီးသော ဘဝ ဖြစ်၏။ မောင်အတိကျသော ဘဝဖြစ်၏။ မကောင်းမူ ဟူသမျှဖြင့်

ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

ရူပ်ပွဲလိမ့်ယုက်နေသော ဘဝဖြစ်၏။

“အားလုံး ကောင်းကြရဲလား” ဟူသော အော်သံသည် သူကို ရည်ရွယ်ပြီး အော်လေသလားဟုပင် ထင်ရ၏။ ထို့ကြောင့်ပင် လူထုံးလှ၏ “အားလုံးကောင်းကြရဲလား” တွင် သည်အော်သံကိုကြားရ၍ သူ့လိပ် ပြောယ်ပုံ၊ ကျဉ်းမြောင်း၍ အသက်ရှုံးကြပ်လှသော ကြီးတိုက်ထဲတွင် သည်အော်သံကို ၁၅ မိနစ်တစ်ကြိမ် နားထောင်ရင်း အိပ်မပျော်နိုင်ဘဲ မိုးစင်စင်လင်းခဲ့ရပုံတိုကို ဖွင့်ပြေခဲ့ပါသည်ဟု ချစ်သဲက ပြောပြပေ၏။

လူထုံးလှက သူ၏ “အားလုံးကောင်းကြရဲလား” တွင် ချစ်သဲ၏ ဘဝကို စုစုံလင်လင် ရေးခြယ်ပြထားပေ၏။ ချစ်သဲသည် ယခုအချိန် အထိ ထောင်ကိုးပါကျခဲ့ပြီးဖြစ်ကြောင်း၊ သူ့ဘဝတွင် အသက် ဆယ့်လေးနှစ် လောက်ကစ၍ အသက်သုံးဆယ်လောက်အထိ ထောင်ထဲမှာသာ အချိန်ကုန် ခဲ့ရကြောင်း။ ပုံစံထောင်တွင် အော်လေးရှိသော “အားလုံးကောင်းကြရဲ လား” ဟူသော အော်သံကြီးမှာ ချစ်သဲကို ရည်ရွယ်၍ အော်လေသလားဟု ထင်မှတ်ရကြောင်း။ ချစ်သဲ၏ဘဝမှာ မကောင်းသဖြင့် ရှုပ်ပွဲလိမ့်ယုက်နေသော ဘဝဖြစ်၍ အမှာင်မှာလင်းသို့ ရောက်ပါစေဟု ဓာတေသားကြောင်း၊ ချစ်သဲထောင်သို့ ရောက်ခြင်းမှာ ကိုးကြိမ်မြောက်ဖြစ်ကြောင်းနှင့် နိဂုံးချုပ်ထားပေ၏။

ကျွန်တော်သည် ဦးလှ၏ “အားလုံးကောင်းကြရဲလား” ကို ဖတ်ပြီး ဦးလှကဲ့သို့ပင် ချစ်သဲအား ကိုယ်ချင်းအသနားမိပါ၏။ ချစ်သဲကို အမှာင်မှ အလင်းသို့ ရောက်စေလို၏။ ထိုအကြိမ် ထောင်ကျခြင်းသည် နောက်ဆုံး အကြိမ်ဖြစ်ပါစေဟု ဓာတေသားမိပါ၏။ သို့ရာတွင် လူထုံးလှသည် လည်း ကောင်း၊ ကျွန်တော်သည်လည်းကောင်း၊ ဆုတေသား မပြည့်ကြပါ။ ချစ်သဲကို ယခုတစ်ဖန် ထောင်တွင်းအမှာင်ရိုပ်မှာ တွေ့ရပြန်ပါပြီ။



J

ကိုးကြိမ်မြောက် ထောင်မှလွတ်လာဖြီးနောက် ချစ်သဲသည် အဖေ
တို့၊ အမေတို့ရှိရာ ကိုင်းကုန်းသို့ ပြန်လာခဲ့သည်။ စရိတ်ကို ရန်ကုန်လူထု
တိုက် ကိုတင်မောင် ညောင်လေးပင်အမတ်ထံမှ တောင်းခဲ့သည်။

ရန်ကုန်မှ တည်ငါးကိုကူး၊ တည်ငါးမှ မော်တော်ကားနှင့် သုံးစွာ
သုံးခွမှ ကားကြိမ်းကာ ညာနေ ငါးနာရီလာက်တွင် ကိုင်းကုန်းသို့ရောက်
လေသည်။

ကိုင်းကုန်းကား အစစအရာရာ ပြောင်းလဲနေပေ၏။ မီးလောင်
၍ အသစ်ပြန်ဆောက်ထားသော အိမ်များကို တွေ့ရပေ၏။ နယ်ကို အလံ
နိများ အပ်ချပ်လျက်ရှိပေ၏။ သို့သော် သူ့အဖေ ဦးတိုးရင်နှင့် အမေ
ဒေါ်အုံမယ်တို့ကား မပြောင်းလဲပေ။ အရင်တုန်းကလိုပင် လယ်လှပ်၍
အရင်တုန်းကလိုပင် ဆင်းရဲလျက် ရှိပေသည်။

ချစ်သဲပြန်ရောက်လာလျှင်ပင် အဖေနှင့်အမေကား ဆီးကြို၏။
အမေက မျက်ရည်စက်လက်နှင့် ထောင်သွေးထောင်မွေးဖြေး ဝဖြီးပြောင်
လက်လာသော ချစ်သဲကိုကြည့်ရင်း မျက်ရည်စမ်းစမ်းနှင့် ဆုံးမပေါသည်။

“သားရယ် နောက် လိမ့်လိမ့်မာမာ နေပါတော့၊ အဖေတို့၊ အမေ

တို့ သေတောင်မှ သားမျက်နှာကို မြင်ပြီး သေသွားပါရစေ”

အမေသည် ပြောရင်း မျက်ရည်တွေ စီးကျလာလေသည်။ အဖေကမူ ဘာမျှမပြော၊ အဖေသည် ချစ်သဲတစ်ယောက် လူကောင်းဖြစ်လာလိမ့်မည်ဟု မျှော်လင့်ဟန် မတူတော့ပေ။

ချစ်သဲ၏ ညီမ စန်းရှင်သည် ကြက်တစ်ကောင်ကို ရိုက်ကာ သူ့အစ်ကိုအတွက် ကြက်သားချက်နေပေ၏။

“အမ ဘာမှ ပူမနေနဲ့၊ ကျွန်တော် မဆိုးတော့ဘူး၊ ခုလည်း ကျွန်တော်အကြောင်းကို လူထူးလှက ဝတ္ထုရေးထားတယ်။ ကျွန်တော် ဒီနောက်ပြီး လူကောင်းဖြစ်ပြီ”

“ အေးပါကျယ် သာစု...သာစု ကာလကြီးက မကောင်းဘူး နော်၊ သတိထားနေနိုင်မှ တော်ကာကျတယ်။ ခုပဲ အနောက်ပိုင်းမှာ အလံနှင့် ပိုလ်အောင်ကြီးတပ် ရောက်နေတယ်”

“စိတ်ချေနေပါ အမေရာ၊ ကျွန်တော် လူကောင်းဖြစ်ပါပြီ”

ချစ်သဲသည် အမေကို အားပေးရင်း ရွာထဲသို့ ထွက်လာခဲ့သည်။ ရွာပြန်ရောက်သည်နှင့် လေချဉ်တက်ချင်သလိုလို ရင်ပြည့်ချင်သလို ဖြစ်လာပြန်၏။ ထောင်ထဲတွန်းကတော့ တစ်ခါတလေ နွားစီးရေ၏။ အပြင် ရောက်တော့ နွားအစား အရက်မိုးတောက်ကလေးကို ခပ်သွက်သွက်မော့လိုပေ၏။ အိမ် အဖေအမေတို့ ရှေ့မှာ သူသည် ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို အရက်နဲ့ တထောင်းထောင်းနှင့် ပြန်မလာချင်ပေ။ ပြီးတော့လည်း သည့်ပြင်နေရာမှာသာ ဆိုးချင်ဆိုးမည်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ မဆိုးချင်ပေ။

ချစ်သဲသည် ရွာမှမိတ်ဟောင်းဆွေဟောင်းတွေနှင့် ပြန်တွေရှု ဝါစ်သာသလိုရှိပေ၏။ သူတို့နှင့် ပုလင်းမထောင် ရသည်မှာ ကြာပြီမဟုတ်လား။ သူတို့နှင့်သာမက အရက်နှင့် ဝေးခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်၏။ ရွာအနောက်ပိုင်းတွင် တိတ်တိတ်ပုန်း အရက်ချက်ကြသည့် နေရာတွင် ရှိမှ ရှိရှုံးလားမသိ။ အရင်တုန်းကဆိုလျှင် ရွာအနောက်ပိုင်းတစ်ခေါက် ရောက်လျှင် ဘယ်အိမ်ဝင်ဆွဲဆွဲ ချစ်သဲဆိုလျှင် အရက်အကောင်းစား တစ်လုံး သုံးကျပ်တန်လောက်ကို ရရှိရက်ရောရော ပေးလိုက်ကြပေ၏။ ချစ်သဲကလည်း အရက်ဆိုလျှင် မိုးတောက်မှ သောက်လိုက်ချင်သည်။ တစ်ပုလင်းကို နှစ်ကျပ်တန် နှစ်ကျပ်ခွဲတန်တွေနှင့် ဆိုလျှင် သိပ်တွက်ခြေမကိုက်လှပေ။

ချစ်သဲသည် ရွာအနောက်ပိုင်းသို့ လျှောက်လာခဲ့သည်။ ကိုဖိုးမြတို့ အရက်ဖို့မှာ ခါတိုင်းလို့ စည်ကားနေပော်။ သို့ရာတွင် အလံနို့လ် အောင်ကြီးတပ်က အမိန့်ထုတ်ထား၍ ပေါ်ပေါ်ထင်ထင် မရောင်းရဲပေ။

ကိုဖိုးမြတို့အိမ်ရောက်လျင် ကိုဖိုးမြမိန်းမက ဝမ်းသာအားရဲ နှုတ်ဆက်ကာ သုံးကျပ်ဘန်တစ်လုံးကို ထုတ်ပေး၏။ ချစ်သဲသည် ဇလုံတစ်လုံးကို နှုတ်ခမ်းဝတ္ထ်တော့ကာ ဇလုံထဲသို့ ပုလင်းကိုင့်၍ တသွင်သွင် လောင်းချလိုက်သည်။ တစ်ဖက်က ဇလုံကိုမေ့၍ တကျိုက်ကျိုက် မြည် အောင် သောက်ချလိုက်သည်။ တစ်ပြိုင်နက် ကိစ္စပြီးသောနည်းပေတည်း။

ထို့က ချစ်သဲသည် မိုးချပ်မှ ပြန်လာကာ အိမ်ဘေးကနာဖုန်း တဲ့ရှိ စင်ပေါ်တွင် မူးမူးနှင့် အိပ်ပျော်သွားပေ၏။ သည်လိုမူးမူးနှင့် အားရဲ ပါးရဲ မအိပ်ရသည်မှာ ကြောလှပေပြီ။

* * *

“ရော့ ချစ်သဲ နှင့်ပေးပါဆိုပြီး စာတစ်စောင် လာပေးသွားတယ်”

ချစ်သဲ ကိုင်းကုန်းသို့ရောက်ပြီး လေးရက်မြောက် ဉာဏ်တွင် အမေက စာတစ်စောင် ဆီးပေး၏။ စာများ ချစ်သဲတို့ နယ်တစ်ရိုက်တွင် တပ်စွဲထားသော အလံနို့များ၏ စာဖြစ်၏။ စာထဲတွင် ချစ်သဲနှင့်တွေ့ဆုံး၍ ဆွေးနွေးစရာရှိ၍ လိုက်ခဲ့ရန်ခေါ်သောစာဖြစ်ပြီး ပိုလ်အောင်ကြီးဟု လက်မှတ်ရေးထိုးထားပေ၏။

“ဘာတွေ ရေးထားတာလဲ ချစ်သဲရဲ့။ ရုံးကလာတဲ့ သမ္မန်စာ လား” ဟု အမေက စိုးရိုးတကြီး မေးလေသည်။

“အလကား အမေရာ့၊ အလံနို့တပ်က ဗိုလ်အောင်ကြီးက ကျွန်တော်နဲ့ ဆွေးနွေးစရာရှိလို့ လာခဲ့ပါလို့ ခေါ်ထားတာ။ သူတို့ စတဲ့ ချုတဲ့ အောက်ကအချင်းရွာကို လာရမတဲ့”

“ခေါ်ရင်လည်း သွားလိုက်ပေါ့ကွယ်။ ဟိုကျ စကားအပြောအဆို ကြည့်ပြောနော်။ အမှားမပါစေနဲ့”

“ဟာ ကျွန်တော်မသွားချင်ဘူး အမေ။ ထောင်ကလွှတ်လာပြီး ကျွန်တော်ဘာများ ဟော့ဟော့ရမဲ့ရမဲ့ လုပ်သလဲ။ ကျွန်တော် ကောင်း

ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

ကောင်းနေတာပဲ၊ သတ်ချင်လည်း သေပစေ မသွားဘူး”

“သွားလိုက်ပါ ဂါသားရယ်။ မသွားရင် ရန်များနေဖိုးမယ်။ သူတို့ ကလည်း လက်စောင်းထက်ပါဘီသနဲ့၊ ဟိုရောက်တော့ ကောင်းကောင်း မွန်မွန်နေတဲ့အကြောင်း။ ရွှေလျှောက်ပြီးလည်း ကောင်းကောင်းမွန်မွန် နေမယ့်အကြောင်း ရေရေလည်လည်ပြောပြပေါ့”

ချစ်သဲသည် ခဏကြာမျှ ငိုင်နေလေသည်။ အမေသည် ဘယ်ကိစ္စ မှာဖြစ်ဖြစ် ချောချောမောမောဖြစ်အောင် တိုက်တွန်းတတ်ပေါ်။

“အို... ခင်များမသိပါဘူး အမေရာ၊ ကျွန်တော့ကို နောက် ကြောင်းတွေရှာပြီး ရန်လုပ်ရင် ဘယ့်နှယ်လုပ်မလဲ။ နေပါစေ မသွားဘူး”

နောက်ဆုံးတော့ အမေသာ လက်လျှော့ရပေါ်။ ချစ်သဲ၏ တွေ့တိုးဥက်ကို အမေသိပြီးသား ဖြစ်လေသည်။ နှစ်ရက်လောက်ကြာ လျှင် ခရိုင်များဗိုလ်တွန်းဦး၏ လက်မှတဲ့ဖြင့် စာတစ်စောင် ရောက်လာပြန် သည်။ သည်စာတဲ့တွင်လည်း ဆွေးနွေးစရာရှိ၍ လိုက်ခဲ့စေလိုကြောင်း၊ ယခုမလိုက် နောင်လက်လွန်ကုန်ကြလျှင် မကောင်းကြောင်းနှင့် ဝါ၏။ ချစ်သဲသည် စာကို စုတ်ပစ်ကာ မသွားဘဲ ရွာရှိးလျှောက်ရင်း အရက် သောက်နေလေသည်။

တကယ်ကျေတော့လည်း ချစ်သဲသည် သူတို့နှင့်တွေ့စရာအကြောင်း မရှိပေ။ သူတို့နှင့်တွေ့ကြောင်း ပုလိပ်သိလျှင် စစ်လားဆေးလား လုပ် ပော်းမည်။ အလျောက်မကောင်းလျှင် ထောင်ထဲသို့ ပြန်ရှိုးမည်။ ထိုပြင် သူကိုယ်တိုင်ကလည်း အရက်သောက်သည်မှလွှဲ၍ ကောင်းကောင်းနေ သည် မဟုတ်လား။ ထို့ကြောင့် ထောင်ထဲမှာ တော်ပြတ်နေခဲ့သော အရက် ကိုသာ မိုးမလင်းသောက်နေခဲ့ပေ၏။ ထောင်ထဲမှာ အရက်သောက်ချင်လျှင် လက်သမားဘုတ်ကျသူကို ပါလစ်သီရအောင်မှာ၍ ဆားခတ်သောက်ရှု၏။ ပါလစ်အရက်နှင့် အသာဖြေရ၏။ ကိုဖိုးမြတို့ မီးတောက်အရက်နှင့် ကွာလေဘီခြင်း။

ချစ်သဲသည် ကြက်တစ်ကောင်ကို ရိုက်ချက်ကာ မီးတောက်ချက် အရက်နှင့် မြည်းနေတုန်း အိမ်နောက်ဖေး လှည်းလမ်းတွင် ကားတစ်စီး ထိုးပုံသံကို ကြားရ၏။ ကိုင်းကုန်းသို့ စပါးဆွဲကားများ မကြာခဏ ရောက် လာတတ်ပေ၏။ ခဏကြာသော် စစ်ဖိန်းသံများနှင့်အတူ “ကိုချစ်သဲ ကို ချစ်သဲ”ဟူသော ခေါ်သံများကို ကြားရလေသည်။ ကားပေါ့မှ ဆင်းလာ

သူများမှာ အထုနိတပ်သားများ ဖြစ်လေ၏။ ချစ်သဲ မပြေးသာတော့ပေ။
“ဗိုလ်ကြီးတို့ပါလား၊ ဘာကိစ္စပါလိမ့်ခင်ဗျာ”

ချစ်သဲသည် မီးတောက်ချက်အရက်ပုလင်းကို တံခါးကြားထဲသို့
ထိုးထားလိုက်သည်။ ဗိုလ်အောင်ကြီးက ချစ်သဲရှေ့က လက်ဖက်ရည်
ပန်းကန်ကို လုမ်းကြည့်လိုက်ပြီးမှ ...

“အစောကြီးရှိသေးတယ်၊ လုပ်နေပလားမျှ၊ လုပ်ပါ လုပ်ပါ။ နည်း
နည်းပါးပါးလုပ်တာတော့ ခွင့်ပြုပါတယ်။ ကျွန်တော်တို့လည်း ဆေးအဖြစ်
ဝါးအဖြစ် တန်းနေ့စာတစ်ပတ်ကို တစ်ခေလောက်တော့ လုပ်ခွင့်ပြုပါ တယ်”

“နည်းနည်းပါးပါးလုပ်တာပါ ဗိုလ်ကြီး။ ဒါထက် ဗိုလ်ကြီးတို့လာ
တဲ့ကိစ္စလေးကို သိပါရေးစေလားခင်ဗျာ။ စာတွေတော့ ရပါတယ်။ ဒါပေမယ့်”

“ကဲ ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့ ကိုချစ်သဲ၊ ကျူပ်နဲ့တွေ
ရမှာ လန်းနေတယ် မဟုတ်လား။ လန့်စရာမလိုပါဘူးမျှ၊ ခင်ဗျားကောင်း
ကောင်းမွန်မွန်နေရင် ပြီးတာပါပဲ”

“ကျွန်တော် ကောင်းကောင်းမွန်မွန် နေပါတယ် ဗိုလ်ကြီး၊ ပြန်
ရောက်ကတည်းက ရွှာထဲမှာပဲ အေးအေးဆေးဆေးနေတာပါပဲ”

“ခင်ဗျားက ကျူပ်တို့ဆီမလာတော့ ကျူပ်တို့က ခင်ဗျားဆီလာရ
တာပေါ်များကိစ္စကလေးက ခင်ဗျားနဲ့ ဆွေးနွေးမှ ဖြစ်မှာဆိုတော့ လာဖြစ်
အောင် လာရတာပေါ့။ ကဲ ကားပေါ်တာက်များ၊ သူကြီးအိမ် သွားရအောင်”

သူကြီးကိုအောင်မြတ် အိမ်မှာ ရွာလယ်တွင်ရှိပေ၏။ ကိုအောင်
မြတ်သည် ရွာလယ်ကနော် အုပ်ချုပ်ရေး ကောက်ကြီးကို ကိုင်ထားပေသည်။
ချစ်သဲကား ငြင်း၍ မရတော့သည့်အတူတူ မထူးဘူးဆိုကာ ကားပေါ်
သို့တက်၍ လိုက်ခဲ့ပေသည်။ သူကြီး ကိုအောင်မြတ်ကို သက်သေထား
ကာ သူတို့အုပ်ချုပ်ရေးတွင် ချစ်သား၊ ကူညီစေလိုကြောင်း၊ အောင်တုန်း
တွင် ကာကွယ်ရေးတပ်စိတ် တစ်စိတ်ဖွဲ့လိုကြောင်း၊ သည်ကိစ္စကို ချစ်သဲ
က တာဝန်ယူ ဖွဲ့စည်းစေလိုကြောင်း ဆွေးနွေးလေသည်။

“ကျွန်တော်ကူညီနိုင်မယ်ဆိုရင် ဒီငြင်နည်းနဲ့ ကူညီပါရစေ ဗိုလ်
ကြီးရယ်။ ကျွန်တော်က မဖြစ်ညစ်ကျယ် မိုက်ပေမဲ့ ဒီလိုတပ်စိတ်တွေ
ဘာတွေကိုကိုင်ပြီး မအုပ်ချုပ်တတ်ပါဘူး၊ ဗိုလ်ကြီးတို့ ဒီကိစ္စကိုတော့
သည်းခံကြပါ”

ချစ်သဲက ငြင်းသည်။ ဗိုလ်အောင်ကြီးက အတင်းတိုက်တွန်း

ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

သည်။ နောက်ဆုံး ချစ်သဲ အကြောက်အကန် ပြင်းတော့မှ ဖိုလ်အောင်ကြီးက လက်လျှော့လေသည်။

“ကိုင်း...ကိုင်း... ခင်ဗျား ဒီလောက်ပြင်းရင်လည်း မတိုက်တွင်းတော့ပါဘူး။ ဒါပေမဲ့ အကူအညီတောင်းတဲ့အခါတော့ ပေးရမယ်နော်”

ဗိုလ်အောင်ကြီးက ပြီး၍ ပြောလိုက်သည်။

“ဟာ...ကျွန်တော် တတ်နိုင်တဲ့ အကူအညီဆိုရင် အချိန်မရွေးတောင်းပါ၊ ကျွန်တော် မနေတတ်ပါဘူး၊ ဟောဒီက သူကြီးကိုအောင်မြတ်တို့လည်း ကျွန်တော့အကြောင်း ကောင်းကောင်းသိပါတယ်”

သူကြီး ကိုအောင်မြတ်သည် ပြီးနေလေ၏။ ဗိုလ်အောင်ကြီးသည် ထိတ်ထဲမှ ရာတန်းရွက်ကို ဆွဲထုတ်လိုက်ပြီး

“ကောင်းပါပြီဗျား၊ အကူအညီတောင်းရင်သာ ရှောင်မနေပါနဲ့။ ကဲ ... ကဲ ... ရော့ ခင်ဗျားတို့သုံးဖို့ ငွေားရာ ပေးခဲ့မယ်။ ဒီအတွင်း ကောင်းကောင်းမွန်မွန်နေပါဗျား”

ဗိုလ်အောင်ကြီးက ရာတန်းရွက်ကို ပေးလိုက်၏။ ဘယ်အကြန့်င့် သည်ငွေားရာပေးသည်ကို ချစ်သဲမသိပေး။ သို့ရာတွင် သူ့အဖို့ကား ဘုရားပေးသည့်ငွေားပင် မဟုတ်ပါလား။ ထို့ကြောင့် ငွေကိုယူကာ အဖေတို့အမေတို့ကို လေးရာပေးလိုက်သည်။ တစ်ရာကို သုံးဖို့ ယူထားလိုက်ပြီး သုံးခွဲသို့။ တက်လာခဲ့ပေသည်။



၃

သုံးခွတပေါင်းပွဲကား နှစ်တိုင်းလိုပင် အတ်ပွဲ၊ ရုပ်သေးပွဲ ကစား
စိုင်းတို့နှင့် တဗြြမ်းခြေမ်းရှိလေသည်။ မြို့တော်တင်အတ်လည်း သုံးခွ တပေါင်း
ပွဲတွင် ရုံသွင်းကလျက် ရှိလေသည်။ ချစ်သဲကား ပွဲအင်မတန်ကြိုက်သူ
ဖြစ်၏။ ရွာနီးချုပ်စပ်တွင် ဘုရားပွဲ ဘုန်းကြီးပုံ၊ ဆွမ်းတော်ကြီးလောင်းတို့
တွင် အတ်ပွဲပါလျှင် ချစ်သဲ ရှေ့ခုံးကရောက်သူ ဖြစ်လေ၏။

ချစ်သဲသည် ကားပေါ်မှ ဆင်းလျှင်ဆင်းချင်း အရက်ဆိုင်ဘက်သို့
ရောက်သွားလေသည်။ ဘုရားပွဲမို့ သုံးခွ အစိုးရအရက်ဆိုင်တွင် အုတ်
အုတ်သဲသဲ ရှိနေပေ၏။ သည်နေရာမှာ သူ၏ မိတ်ဟောင်းဆွဲဟောင်းများ
တွေ့နိုင်သည်။ ဆိုးဖော်တေဖက်များကို တွေ့နိုင်သည်။ သူနှင့်ကင်း၍၍
မရရဲ့သော ပုလိုင်များကိုလည်းတွေ့ရသည်။ အနီးအနားတစ်ပိုက်မှ တက်လာ
ကြသော ကစားသမားများကိုလည်း တွေ့ရပေ၏။ ချစ်သဲသည် သုံးကျပ်
တန် မီးတောက်တစ်ပုလင်းကို ဆက်တိုက်မေ့ကာ ရေချို့ပိုင်းရှိ ဦးလေးတို့
အိမ်သို့ လာခဲ့သည်။ ဥက္ကာဝါက အဒေါ်အိမ်ကိုကား မသွားချင်တော့ပေ။
သူ နိုင်စက်ပေါင်းများလှပြီ မဟုတ်လား။

ရေချို့ပိုင်းအိမ်တွင် ဦးလေးကိုမတွေ့ရပေ။ ပွဲခင်းဘက်တွင် ထွက်

သွားပြီဆို၍ ပွဲခင်းဘက်သို့ ထွက်လာခဲ့သည်။ ပွဲချေးမှာ မျှော်မဆုံးနိုင်အောင် ရှည်လျားလှ၏။ စပါးပေါ်ပြီးစဖြစ်၍ အနိတောင်းရိုင်း၊ ရောက်ရှက်ရိုင်းတို့တွင် လူတွေ ကြိတ်ကြိတ်တိုးနေလေသည်။ ခေါက်ဆွဲဆိုင်၊ အရက်ပုန်းဆိုင်၊ ချင်းသုပ်ဆိုင်၊ ကွမ်းယာဆိုင်၊ အကြော်ဆိုင်တို့တွင် မီးများထိန်နေစေ၏။ အတိရုံထဲမှာ ကရောင်းရိုက်နေပြီ။ စည်တိန္ဒက်သံနှင့် ကြေးနောင်သံသည် ပွဲခင်းတစ်ခုလုံးကို လွှမ်းနေလေသည်။

ချစ်သဲ၏ စိတ်များသည် ဆိုင်းသံကြောင့် ကြွလာစေ၏။ ပွဲသွားပွဲလာများသည် သူ့ရေးတွင် လူးလာခတ်နေကြလေသည်။ ချစ်သဲသည် ခေါက်ဆွဲဆိုင်မှုတွက်ကာ လူအုပ်ကြီးကို ငေးကြည့်နေလေသည်။

“ဟေ့ ချစ်သဲကြီး”

အသံနှင့်အတူ လက်များသည် သူ့ပခုံးပေါ်သို့ ရောက်လာကြ၏။ အပေါင်သူငြေးဟုတ်လျောင်သည် သူ့ကို ပြီးကြည့်နေလေသည်။ ဟုတ်လျောင်၏ ရွှေသွားများသည် မီးရောင်တွင် ဝင်းထိန်နေကြပေ၏။

“ဟာ ကိုဟုတ်လျောင်ကြီး”

“ငါ မင်းရောက်လာတယ်ကြားလို့ ပွဲခင်းထဲရှိမှာပဲဆိုပြီး လာရှာတာ၊ မင်းကို တိုင်ပင်စရာရှိလို့ကွဲ”

ဟုတ်လျောင်က ချစ်သဲကို ခေါက်ဆွဲဆိုင်ထဲသို့ ပြန်ခေါ်သွားလေသည်။ ခေါက်ဆွဲနှစ်ပွဲနှင့် အရက်တစ်လုံး မှာလိုက်သည်။ သူကိုယ်တိုင်ကား သောက်တတ်သူ မဟုတ်ပေ။

“ဆိုစမ်းပါပြီး”

“ဟဲ...ဟဲ...မင်းထောင်ကထွက်လာ ကြားကတည်းက တွေ့ချင်နေတာ၊ စာရေးပြီးတောင် မှာတော့မလို့၊ ကိစ္စကတော့”

စားပွဲပေါ်သို့ ခေါက်ဆွဲကြို နှစ်ခွက်နှင့် မီးတောက်အရက်တစ်လုံးရောက်လာသည်။ ဟုတ်လျောင်က ခေါက်ဆွဲ တစ်ပန်းကန်ကို ချစ်သဲရှုသို့ ထိုးပေးလိုက်သည်။

“မင်းဆီကို အကူအညီတောင်းမလို့ ပါပဲ”

“ဘာ အကူအညီလဲဗျ”

ချစ်သဲသည် မီးတောက်အရက်ကို ပုလင်းမှင့်၍ မေ့လိုက်သည်။

“ဒီလိုကွဲ၊ ငါ အခုအပေါင်ဆိုင်လုပ်ရတာ အရင်တုန်းကလို မကိုက်တော့ဘူး။ အစိုးရကလည်း အပေါင်ဆိုင်တွေကို သိမ်းမလိုလို ကြားတယ်။

ဒါနဲ့ ခု ငါ ကားလေးစီး ထောင်ထားတယ်။ ငါးတန်ကားတစ်စီးနဲ့ သုံးတန်ကားသုံးစီး၊ ငါးတန်ကားရဲ့ နာမည်က အောင်ဖြောန့်တဲ့၊ သုံးတန်ကားတွေရဲ့ နာမည်က မိုးကြီးရယ်၊ မိုးလေးရယ်၊ အောင်သပြေရယ်”

ဟုတ်လျောင်သည် တူနှစ်ရွောင်းဖြင့် ခေါက်ဆွဲမျှင်များကို ညှပ်နေလေသည်။ ဟုတ်လျောင် တူကိုင်ပုံမှာ ကြည့်၍ လှလေလေသည်။

“အဲဒီကားတွေက ခု သုံးခွဲနဲ့ ကိုင်းကိုနဲ့ကို စပါးဆွဲနေတယ်။ ဒါပေမဲ့ ကောင်းကောင်းအလုပ်မလုပ်ရဘူးကွာ၊ ငါ သိပ်စိတ်ညွစ်တယ်။ အလုန်သူပုန်က ဆက်ကြေးတောင်းတယ်။ လူမိုက်တွေကလည်း ဆက်ကြေးတောင်းတယ်။ မပေးရင်လည်းအခက်၊ ပေးရင်လည်းအခက်။ ငါ သိပ်စိတ်ညွစ်တယ်။ ဆက်ကြေးပေါ်ပြီး ကောင်းကောင်းမှန်မှန်လုပ်ကိုင်စားရရင် ကိုစွဲ မရှိပါဘူး။ ခုတော့ ပိုက်ဆံလည်းပေးရသေးတယ်၊ စတင်းဘိုင်ဆွဲတာလည်း ခံရသေးတယ်။ စတင်းဘိုင်ဆွဲခံရတာနဲ့၊ စပါးဆွဲရတယ်လို့ကို မရှိဘူး။ ခုလို စပါးလိုင်လိုင်ပေါ်ချိန်ကျေမှ စပါးမဆွဲရဘူးဆိုရင် ငါကားတွေ ဘာသုံးရတော့ မလဲဟင် ချစ်သဲ၊ ငါ စိတ်ညွစ်တယ်ကွာ”

“အဲဒါ ကျျှော်က ဘာလုပ်ပေးရမှာလဲ ကိုဟုတ်လျောင်ရ”

“ဒီလိုလေ မင်းက အပေါင်းအသင်းကောင်းတယ် မဟုတ်လား။ အလုန်တွေလည်း မင်းကြည့်ပြောပေးပါ။ ပြီးတော့ ဒီအနားက လူမိုက်တွေကလည်း မင်းဆိုရင် စီးသေပါတယ်ကွာ။ အဲဒါ မင်းကြည့်ပြောပေးပါ။ ငါအလုပ်ကောင်းကောင်းမလုပ်ရဘူး၊ မင်း ကျေးဇူးကို ငါ မမေ့ပါဘူးကွာ”

“အလုန်တွေထဲမှာ ကျျှော် အသိမိတ်ဆွေတွေ ရှိပါတယ်။ ပြီးတော့ ဒီအနီးအနားက ကောင်တွေဆိုတာလည်း ကျျှော်အပေါင်းအသင်းတွေချည်းပါပဲ၊ ဒါပေမဲ့ သူတို့ကိုစွဲ ဖြစ်နေတော့ ကျွန်းတော် မဝင်ချင်ဘူးဟာ”

ချစ်သဲက ခေါက်ဆွဲကြော်ကို စွဲနဲ့ခေါက်ရင်းနှင့်ညှပ်၍ စားရင်းပြောလိုက်၏။ သူ့မျက်နှာသည် အဆီပြန်ကာ ဝင်းပြောင်နေပေ၏။

“ငါကို ကူညီပါကွာ၊ မင်းစကားတစ်ခွန်းလောက် ပြောပြီး မင်းလူယောင်ပြလိုက်ရင် ပြီးပါတယ်၊ ငါ မင်းကျေးဇူးကို မမေ့ပါဘူး၊ မင်းမှာ သုံးစွဲဖို့မရှိရင်လည်း ယူသုံးပါ၊ ငါ မင်းလည်း အရင်းအနီးလေးရအောင်ဆိုပြီး မနေ့က ငွေကစ်ထောင် ငွေတိုက်ကိုမသွင်းဘဲ ချိန်ထားပါတယ်။ မနက်ဖြန်ကျေရင်လည်း အီမံလာခဲ့ပါဦး ဟုတ်လား။ ငါလည်း သွားစရာ ရှိသေးတယ်”

ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

ဟုတ်လျောင်၏ မျက်နှာသည် ငိုတော့မလို ထင်ရပေ၏။ ဟုတ်လျောင် သုံးခွဲသူ ရောက်လာသည့်မှာ ကြာပေပြီ။ ဟုတ်လျောင်သည် ပထမအပေါင်ဆိုင်ဖွင့်၏။ အပေါင်ဆိုင်လုပ်ငန်းဖြင့် ဟန်မကျလာသောအခါ သုံးခွဲနောက်ဖေးတွင် လယ်တော်တော် ပံ့များများ ဝယ်ထားပြီး စပါးခွဲ ရန် မော်တော်ကားလေးစင်းလောက်လည်း ထောင်ထားပေး၏။ စော စောပိုင်းတုန်းက အလုပ်အကိုင် ဟန်ကျ၍ စီးပွားလမ်းဖြောင့်သလိုလို ရှိခဲ့သော်လည်း တိုင်းပြည် ဆူပူလာသောအခါတွင် အရင်ကလို အသက်ရ၍၊ မချောင်တော့ပေး။ စပါးခွဲသော မော်တော်ကားများကို အလုန်များက မကြာခဏ “စတင်းဘိုင်” ခွဲစပြုလာ၏။ စတင်းဘိုင်မှာ ချောခွဲသည်ကို ဆိုလိုဟန်ရှိပေ၏။ ရွာနှီးချုပ်စပ်မှ နာမည်ကလေး ရှိသူများကလည်း ဟုတ်လျောင်တို့လို သူ့ပြေားပေါက်စတွေကို ကြေးခွဲစပြုလာ၏။ တစ်ရပ်တစ်ပါး သုံး၊ ပြောင်းရန်မှာလည်း အခြေတကျဖြစ်နေ၍ ထင်သလောက် မလွယ်ကူး၍ ပြီးတော့လည်း သုံးခွဲမြို့မှာ အစိုးရအုပ်ချုပ်နေသေးသည် မဟုတ်လား။ ထို့ကြောင့် စပါးခွဲကားများကို စတင်းဘိုင် ခွဲလျှင် ပေးလိုက်ရ၏။ ချောချောမောမော အိမ်ပြန်ရာက်လာသည်ကိုပင် တော်လျှပြီ့ဟု အောက်မေ့ရပေ၏။ ရွာနှီးချုပ်စပ်မှ နာမည်ကလေး ရှိသူများကိုလည်း မကင်းရာမကင်းကြောင်းတွေမို့၊ သူတို့က ကြေးခွဲလာလျှင် မပေးဘဲနေ၍ မဖြစ်ပေ။

ဟုတ်လျောင်သည် အရက်ဖို့ရှင်းကာ စားပွဲမှထလိုက်ပြီး ချစ်သဲကို ငေးကြည့်နေလေသည်။

“ကြည့်လုပ်ကြတာပေါ့များ၊ ဒီလောက်လည်း စီတုပူမနေပါနဲ့။ မနက်ဖြန်ကျတော့ အိမ်လာခဲ့ပြီးမယ်”

“မင်းကျေးဇူး မမေ့ပါဘူး ချစ်သဲရာ”

ချစ်သဲသည် ဟုတ်လျောင်နှင့်ခွဲကာ အတ်ရုံးဘက်သို့ လျောက်လာခဲ့လေသည်။ အတ်ရုံးဘက်ဆီမှ နှစ်ကတော်ဆိုင်းသံကို ကြားရလေ၏။ နှစ်ကတော် ဆိုင်းသံသည် မြှေးကြောနေပေ၏။ သုံးရာတွင် ဆိုင်းသံမြှေးသလောက် ချစ်သဲ၏စိတ်များသည် မြှေးကြောကြသေးပေး။ အဆီရေနှစ်လုံးလောက် ဆွဲလိုက်ချင်သေးသည်။ ထို့ကြောင့် ချစ်သဲသည် အတ်ရုံးဘက်သုံး၊ လုမ်းထားသောခြေလှမ်းများကို တုံလိုက်ကာ ဘေးရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်သုံး၊ ဝင်ထိုင်လိုက်ပြန်သည်။ သုံးခွဲ တပေါင်းပွဲတွင် ခေါက်ဆွဲဆိုင်တိုင်းလိုလို အရက်ရတတ်ပေသည်။

ခေါက်ဆွဲဆိုင်ထဲတွင် ကိုကျော်စိန်သည် တစ်ယောက်တည်း အရက် သောက်နေသည်ကို တွေ့ရပေ၏။ ကိုကျော်စိန်နှာ ဇောတိက အသင်းဆွာ သားဖြစ်၍ ပိုက်သူကြီး ဖြစ်လေသည်။

“ဟာ... ကိုကျော်စိန်ကြီး တစ်ယောက်တည်းလား”

“ဟေး... ချစ်သဲ”

ချစ်သဲသည် ကိုကျော်စိန် စားပွဲတွင် ဝင်ထိုင်ကာ အဆီရေတစ် လုံး မှာလိုက်သည်။

“ဒီတစ်ခါ အလည်သွားတာ သိပ်မကြာပါလားဟေး”

“ဒီလိုပေါ့များ အလည်သွားတယ်ဆိုတာ ကြာကြာနေလို့ ဘယ် ကောင်းမလဲ၊ အိမ်သည်ကိုလည်း အားနာရသေးတာပေါ့၊ ကိုယ်သွားချင် တဲ့အချိန် သွားလို့ရနေတာပဲ၊ ကဲ... ခင်ဗျားကော ဘာလုပ်နေသလဲ”

“ငါလား၊ မမေးနဲ့ သူ့ကယ်ချင်းရေ မမေးနဲ့။ ပိုက်ထိုးရတာလည်း သိပ်မနိုပ်ဘူး၊ ဆက်ကြားပေးရတယ်၊ ဒီအထဲမှာ အနေမတတ်ရင် အသတ် ခံရရှိုးမယ်။ ဤော့ မနှစ်က တပေါင်းပွဲတက်လာပြီး အာဝါဒေးဂိုင်းတွေ တာနဲ့ ၃၆ ကောင် ဝင်ထိုးလိုက်တာ ရှုံးလိုက်တာ သွက်သွက်ကို လည်နေ တာပဲ၊ ထောင့်လေးဝါးရာတိသွားတယ်။ ဒီနှစ်မိုးကျ ပိုက်ထိုးဖို့ အရင်းတောင် မရှိတော့ဘူး။ ခုတော့ စိတ်ညွစ်ညွှတ်ရှိတာနဲ့ အရက်သောက်နေတာပဲ။ ကံများကွာ ခေါ်ပေါ်တော့ အသုဘအိမ်က ကချလာဝိုင်းကလေးတွေမှာတောင် လိုက်ပြီး ရှုံးဖြစ်အောင်ရှုံးသေးတယ် တောက်”

ကိုကျော်စိန်သည် ခြားသံပါအောင် ညည်းနေပေ၏။ သူ့မျက်နှာ သည် အရက်သောက်လွန်း၍ အဖုအထစ်တွေထကာ ရှားငှတ်တိုနှင့် တူနေ လေသည်။

“ကဲ... ဒီလိုဆို ဘာမှမယူနဲ့ ကိုကျော်စိန်၊ ဒီနှစ်မိုးဦးကျ ပိုက်ထိုး ရအောင်၊ ကျူပ်က အရင်းနှိုက်မယ်၊ ခင်ဗျားက လူစိုက်၊ ကျူပ်လည်းကောင်း ရောင်းကောင်းဝယ် လုပ်စားချင်တယ်၊ ထောင်ထဲနဲ့ ဆွာကိုလည်း ခကေခကာ လမ်းမသလားချင်တော့ဘူး”

“တကယ်လားချစ်သဲရာ၊ ဟုတ်မှလည်း လုပ်ပါကွာ၊ မရှင်းမရှင်းဆို ရင် ငါပါ ဒုက္ခရောက်နေပါဉိုးမယ်”

ကိုကျော်စိန်က ချစ်သဲကို မယုံသလိုမေးရင်း အရက်ကို မေ့ချ လိုက်သည်။

ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

“သွေ့ က်ပါဘိတော့ ကိုကျော်စိန်ရာ ခင်ဗျား ဒုက္ခာရောက်အောင် ကျူပ်လုပ်ပါမလား ဒီမှာ”

ချစ်သဲက လေသံကိုတိုးလိုက်တာ၊ ကိုကျော်စိန် အနားသို့ မျက်နှာ တိုးကပ်လာသည်။

“ကျူပ်ကို ဟုတ်လျော်ငံက သူ့စပါဆွဲကားတွေ စောင့်ရှောက်ပေး ပါခိုပြီး ကျူပ်လည်း အရင်းအနှံးကလေးရအောင် ငွေတစ်ထောင်ထုတ်ပေး ထားတယ်။ ဒီဇွဲထဲက အရင်းအနှံးထုတ်ပေးထားမယ်။ ခင်ဗျားက လူစိုက်၊ ကျူပ်ကတော့ ဘာမှ မလုပ်တတ်ဘူး၊ အလုပ်ဆိုလို့ လက်ကြောတင်း အောင် လုပ်တတ်တဲ့ကောင် မဟုတ်ဘူး။ ဒါပေမဲ့ အုပ်စည်းလေးဘာလေး တော့ ရစ်တတ်တာပေါ့ဗျာ။ ကဲ...သယ်လောက် အရင်းစိုက်ရမလဲသာပြောပါ”

တကယ်ပင် ချစ်သဲဘဝတွင် ပင်ပင်ပန်းပန်း လုပ်ခဲ့ရသည်ဟန္တု မရှိသေးပေါ့ သူ့ဘဝမှာ လူလားမြောက်သည့်အချိန်ကစ၍ ထောင်ထဲတွင် ကုန်လွှန်ခဲ့ရမှု။ ထောင်ထဲမှာ အလုပ်ကြမ်းလုပ်ရသည် မှန်သော်လည်း ချစ်သဲသည် “လက်ကောက်”တစ်ယောက်ပိုပို လည်သလို ကြည့်နေခဲ့သည် သာ ဖြစ်ပေမျိုး။ သို့ရာတွင် အုပ်စည်နှင့် ဂျပ်ကိုတော့ ကိုင်တတ်ပါမျိုး။ ချစ်သဲ ကိုယ်တိုင် ချောင်းထဲမြောက်သည် ကြီးပြင်းလာရသူ မဟုတ်လား။

ကိုကျော်စိန်သည် ခေါင်းကိုမေ့ကာ စဉ်းစားနေလေသည်။

“အင်း...နည်းနည်းတော့ ကုန်လိမ့်မယ်။ ပိတ်ပိုက်၊ မျှော့ပိုက်၊ ခွဲ ပိုက်တိုးရင် ချည်ဖိုးချည်းပဲက ငါးရာလောက်ကျမယ်။ ပိုက်တိုးတာက တစ်လ လောက်ကြောမယ်။ တို့ခကတော့ တို့ကိုယ်တိုင် တိုးရမှာပေါ့ကွာ။ ပြီးတော့ မှ ပိုက်တိုးခကို အစုတောက ခွဲယူရမှာပေါ့။ ဒါပေမဲ့ မင်းကလည်း မလုပ်တတ် တာဆိုတော့ ငါတစ်ယောက်တည်းနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ လူငှားနှစ် ယောက်တော့ ခေါ်ရလိမ့်မယ်။ ရတဲ့ငွေကိုတော့ မင်းတစ်စုံ၊ ငါတစ်စုံ၊ လူငှားနှစ်ယောက်က တစ်ယောက်တစ်စုံစိုးရားနဲ့ နှစ်စုံ၊ ပိုက်အတွက်တစ်စုံ အားလုံးငါးစုံလောက် ခွဲယူကြရလိမ့်မယ်”

“စိန်လိုက်ဗျာ၊ ကျူပ်လ ဒီဇွဲရင်းလေးရှိတုန်း အလုပ်တစ်ခုလုပ်ချင်တယ်။ မြတ်တာမြတ်တာ နောက်ထား၊ အရင်းမဆုံး ချောင်ချောင် လည်းလည်း စားသွားနိုင်တယ်ဆိုရင် တော်ပါပြီ”

“ဟေ့ နော်းကွာ၊ နော်းကွာ။ ချည်းက ပိတ်ပိုက်အတွက် သုံးရာ့ငါး

ဆယ်လောက်ကုန်မယ်။ မျှော်ပိုက်နဲ့ ဆွဲပိုက်အတွက်ကလည်း ချဉ်သုံးရာ ငါးဆယ်ဖိုးလောက် ထပ်ဝယ်ရမယ်။ ပေါင်းခုနစ်ရာလောက်တော့ ကျလိမ့်မယ်”

“ကုန်ပစေဗျာ၊ အလုပ်ဖြစ်ဖို့ အရေးကြီးတာပဲ။ ပြီးတော့ ဒီငြောင်းကြောင်း ကလည်း ပြန်ပေါ်မလာဘဲ နေမှာမှုမဟုတ်ပဲ။ ကိုင်း ကိုင်း မနက်ဖြန်ကျ တော့ ချဉ်ဝယ်ရအောင် ဥက္ကာဝက ဦးလေးမြှင့်တို့အိမ်ကို လာခဲ့။ ခင်ဗျား ဖွဲ့ကြည့်မှာမဟုတ်လား။ ဒါလေး လက်စသတ်ပြီးရင် အတ်ရုံထဲဝင်ကြေးစို့”

ချစ်သဲတို့ ရုံထဲရောက်သောအခါ ဝန်ကြီးလေးပါးထွက်၍ တိုင်းပြည် တည်ကြပေပြီ။ ချစ်သဲသည် ပက်လက်ကုလားထိုင်တွင် ဝင်ထိုင်ရင်း ဝန် စကားနားထောင်နေသည်။ ချစ်သဲမှာ စာဟောဝါသနာပါသူဖြစ်ရာ ဝန်ကြီး လေးပါးပြောသည့် နဘေးထပ် စကားများကိုင်းချုံး၍ နားထောင်နေလေသည်။ ကိုကျော်စိန်ကား မူးမူးနှင့် အိပ်ပျော်နေပော်။ နှစ်နာရီထိုးလျှင် မင်းသား မင်းသမီး နှစ်ပါးသွားထွက်လာလေသည်။ ချစ်သဲသည် ရင်ပူလာ၏။ အရက် ထပ်သောက်ချင်လာပြန်သည်။ ထို့ကြောင့် ဘေးကုလားထိုင်တွင် အိပ် ပျော်နေသည့် ကိုကျော်စိန်ကိုနှိုးပြီး ရုံပြင်ခေါက်ဆွဲဆိုင်သို့ ပြန်လာလေသည်။ ခေါက်ဆွဲဆိုင်တွင် သူ့လို အာမြောက်သဖြင့် ထွက်လာကြသူတွေ ဒင်းကြမ်း ပြည့်နေလေ၏။

“ဟေးကောင် အရက်ကုန်သွားပြီတဲ့။ ဘယ့်နှယ်လုပ်မလဲ။ ပွဲခင်း ခေါက်ဆွဲဆိုင်တွေမှာလည်း အကုန် ကုန်နေပြီ။ ဒီလူတွေ လိုက်ရှာနေ တာ နှံနေတာပဲ။ မတွေ့လို့ ဒီကိုလာရှာတာ”

“ကိုင်း ဒါဖြင့် မြို့ထဲက ဘုံဆိုင်သွားမယ်။ သောက်ချင်တဲ့လူ လိုက်ခဲ့ဟေ့၊ မြို့ထဲက ဘုံဆိုင်ကို သွားမယ်”

ချစ်သဲက လူအုပ်ဘက်သို့ လူညွှန်အော်လိုက်၏။ လူအုပ်သည် ချစ်သဲနှင့် ကိုကျော်စိန်နေဘက်သို့ လိုက်လာလေသည်။ လူငါးဆယ်လောက် ရှိမည် ထင်ရပေ၏။ တစ်မြို့လုံးမှာ အိပ်မောကျနေပေပြီ။ တရာ့လည်း ခွဲသွားကြည့်နေကြသဖြင့် လူသူကင်းမဲ့သော တစ်ပြင်လို တိတ်ဆိတ်လျပေ ၏။

ချစ်သဲသည် ဘုံဆိုင်ရှု့တွင် ရပ်လိုက်ပြီး တံခါးကို တဘုံးဘုံး မြည်အောင် ထုလိုက်လေသည်။ အထဲမှ ထူးသံမကြားရာ။

“ဟေး ကွန်းနား၊ ကွန်းနား၊ ခဏဖွင့်ပေးစမ်းပါကွာ။ တို့အရက်

ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

လုံချင်လို့”

အထဲမှ ဘာသံမှ မကြားရပေ။

“ဟေ့ သူငယ်ချင်း ကွန်းနား၊ ငါပါက္ခာ။ ချစ်သဲပါ ပွဲခင်းမှာကွန်း သွားလိုပါက္ခာ။ တို့အေးအေးဆေးဆေး သောက်မှာပါက္ခာ။” လုပ်ပါက္ခာ သူငယ်ချင်း”

ဆိုင်ထဲမှ ချောင်းဟန်သံတစ်ချက် ကြားလိုက်ရပြီး တိတ်ဆိတ် သွားပြန်သည်။ ချစ်သဲသည် တံခါးဖွင့်ပေးမည်လားဟု အတော်ကြာအောင် စောင်နေ၏။ သို့ရာတွင် ဘာမှ အကြောင်းမထူး။ ခါတိုင်းဆိုလျှင် ချစ်သဲ ဘယ်အချိန်သွားနှီးနှီး ဘုံဆိုင် တရုတ်ကွန်းနားသည် တံခါးထဖွင့်ပေးကာ တစ်လုံးလောက်ကိုတော့ အလကားပေးမြှုဖြစ်၏။ ယခုမှ တုတ်တုတ်မှ မလျှပ်ချော့။

“ဟေ့ ကွန်းနား မင်းကို ငါ တောင်းပန်နေတာ မရဘူးလာ။ မရ ရင် ကဲကွာ မရှုံးး၊ မရှုံးး”

ချစ်သဲသည် တံခါးနားတွင် အသင့်တွေ့သည့် တူးရွင်းဖြင့် ဘုံဆိုင် တံခါးကိုကော်၍ ဖွင့်လိုက်သည်။ သစ်သားတံခါးသည် ကျိုခနဲမြည်ကာ ဟလာလေသည်။ ကိုကျော်စိန်က လက်ထဲတွင် ပါလာသည့် တုတ်ဖြင့် တံခါးကို တဘုံးဘုံးထုလေသည်။ နောက်က လူအုပ်က ပြာသံပေးလေ သည်။

“ဟေး ချစ်သဲချစ်သဲ၊ ငါ ဖွင့်ပေးမယ်လေ။ ဒီလိုမလျှပ်နဲ့လေ။ သိပ်ခက်တဲ့ ကောင်တွေပဲ၊ တံခါးကို မရှုံးးနဲ့လေ။ တော်တော်ကြာ ပုလိုပ် လာမယ်”

အထဲမှ အော်သံနှင့်အတူ မင်းတုပ်ဖြူတ်သံကို ကြားရပြီးနောက် တံခါးပွင့်လာလေသည်။ လူအုပ်ကြီးသည် ဆိုင်ထဲသို့ ပြာသံပေးကာ စိုး၍ ဝင်လာလေ၏။

“ဟေး ချစ်သဲ၊ ဒီလိုမလျှပ်နဲ့လေ။ မင်းတို့ သောက်ချင်ရင် ငါ ဖွင့်ပေးမှုပေါ့။ ငါ အိပ်ပျော်နေတယ်လေ။ မင်းတို့ နှီးတာမသိဘူး။ ငါ ဘယ့်နှယ့်လုပ် ဖွင့်ပေးရမလဲ။ ခု ငါနီးတယ်၊ မင်းတို့ကို ဖွင့်ပေးတယ် မဟုတ်လား။ အရင်တုန်းကလို ခေတ်မကောင်းဘူးလေ။ အရင်တုန်းက ဘယ်အချိန်ထိမှ ပိတ်ပိတ် ကိစ္စမရှိဘူး။ ခု ကိုးနာရီထိုးပြီးမှ ရောင်းတယ် ဆိုရင် ပုလိုပ်ဖမ်းတယ်။ ချစ်သဲ နှင် မကောင်းဘူး။ ငါကို သိပ် ဒုက္ခာပေး

တယ်”

ကွန်းနားသည် တဖျစ်တောက်တောက် ဉာဏ်းနေ၏။ သည်ကျ
တော့လည်း ချစ်သဲသည် ကွန်းနားကို သနားသွားလေသည်။ တကယ်ဆို
တော့ ကွန်းနားသည် သူ့နဲ့မျိုးကို သည်းခံသူမဟုတ်ပါလား။

“ဟေ့ လူတွေ ြိမ်ကြ ြိမ်ကြ၊ သိပ်ရှုရှုမလုပ်နဲ့၊ ကိုယ်သောက်
တဲ့အရက်ဖိုးကို သေသေချာချာရှင်းသွား၊ အေးအေးဆေးဆေးသောက်ပြီး
ပြန်သွားကြ၊ ယိုးတီးယားတားတော့ လုပ်မယ်မကြံကြနဲ့”

ချစ်သဲသည် ခါးကြားထဲမှ စားနြောင်ထုတ်ကာ စားပွဲပေါ်စိုက်ထား
လိုက်သည်။ စောစောက ဆူညံနေသောအသံများသည် မီးကို ရေနှင့်ပက်
လိုက်သလိုြိမ်သွားကြ၏။ သူတို့သည် ချစ်သဲအကြောင်းကို ကောင်းကောင်း
သိကြပေသည်။

ထို့ညာက ချစ်သဲသည် ကွန်းနားဆိုင်က စားပွဲပေါ်ဘွင် အိပ်ပျော်
သွားလေသည်။

မိုးဦးကျဖြစ်၍ ဒီးဒုတ်ချောင်းဝတ္ထ် မှုန်မိုင်းနေလေသည်။ မိုးသက်
လေ ရှု့လိုက်သောအခါတွင် ပင်လယ်လိုင်းတို့သည် တြို့မြို့မြို့မြည်ကာ
ကမ်းကို လာ၍ ရိုက်နေကြပေ၏။

